



**မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေး အမှတ်စဉ်**  
**(၁၆/၂၀၁၆)နှင့် (၁၇/၂၀၁၆) တို့တွင် ခွင့်ပြုပေးခဲ့သည့်ရင်းနှီးမြှုပ်နှံမှုများနှင့်**  
**စပ်လျဉ်းသည့်ဝင်သတင်းစာရှင်းလင်းပွဲ**  
 (၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ နှင့် အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၆)ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၆/၂၀၁၆)အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် (၄)ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း (၁၂.၅၄၀) နှင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် (၅,၇၀၅)ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။

င်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၀.၄၈၄) နှင့် ကျပ်သန်း (၇၀၄.၇၃၃) နှင့် အလုပ်အကိုင် (၂၅၁)ခု ဖန်တီး ပေးနိုင်ခဲ့ပါသည်။

(၁၇/၂၀၁၆)အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် (၁၇)ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း (၂၀၅.၁၀၄) နှင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် (၈,၉၈၉)ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆)ခုခွင့်ပြုခဲ့ပြီး၊ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၉.၉၀၃)နှင့် ကျပ်သန်း (၆၀,၇၁၂.၆၄၀) နှင့် အလုပ်အကိုင် (၁,၂၀၁) ခု ဖန်တီး ပေးနိုင်ခဲ့ပါသည်။

သို့ဖြစ်ရာ အဆိုပါ အစည်းအဝေး(၂)ကြိမ်ပေါင်းအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် စုစုပေါင်း (၂၁)ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း (၂၁၇.၆၄၄) နှင့် အလုပ်အကိုင် (၁၄,၆၉၄) ခု ကို ဖန်တီး ပေးနိုင်ခဲ့ပါသည်။ ခွင့်ပြုလုပ်ငန်း (၂၁)ခုတွင် စက်မှုလုပ်ငန်း(၁၇) ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း (၁) ခု၊ မွေးမြူရေး/ရေလုပ်ငန်း(၁)ခု ၊ အခြား ဝန်ဆောင်မှုလုပ်ငန်း(၁)နှင့် လျှပ်စစ်ဓါတ်အားလုပ်ငန်း(၁)ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း (၇) ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၄၀.၃၈၇) နှင့် ကျပ်သန်း (၆၁,၄၁၇.၃၇၃) နှင့် အလုပ်အကိုင် (၁,၄၅၂) ခု ဖန်တီးပေးနိုင်ခဲ့ပါ သည်။ ခွင့်ပြုလုပ်ငန်း (၇) ခုတွင်

၊ စက်မှုလုပ်ငန်း (၂)ခု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း(၁) ခု၊ မွေးမြူရေးလုပ်ငန်း(၁) ခု၊ လယ်ယာ လုပ်ငန်း (၁) ခုနှင့် ခွဲခြားဝန်ဆောင်မှု လုပ်ငန်း(၂) ခု တို့ကို ခွဲဝှက်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွဲဝှက်ပြုပေးခဲ့မှုမှာ ၂၀၁၆ စက်တင်ဘာ လလယ်အထိ စီးဝင်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃၈)ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမဏာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၈၃.၈၇၇) ဖြစ်ပါသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွဲဝှက်ပြုပေးခဲ့မှုမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလလယ်အထိ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂၁)ခု၊ အမေရိကန် ဒေါ်လာ သန်းပေါင်း (၉၆.၀၅၉)၊ ကျပ်သန်း (၁၆၉,၀၈၀.၃၉၅) ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွဲဝှက်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု ၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု ၊ တီထွင်ဆန်းသစ်မှု ၊ နည်းပညာလွှဲပြောင်းရရှိမှု ၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း နှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်း ဖြစ်ပါသည်။

Email : [dica@mptmail.net.mm](mailto:dica@mptmail.net.mm)

Website: [www.dica.gov.mm](http://www.dica.gov.mm)